



**VAKOK NG' NAWG ÄT**

**အောက်ချင်းငှက်မိသားစု**





Kho k'hngüüp ät ung vakok a nu  
la a hlui cu bung ah a ni ei vai shui  
ci goi.

တစ်ခါတုန်းက အောက်ချင်းငှက်မောင်နှံနှစ်ကောင်ဟာ  
အစာရှာဖို့ ထွက်လာကြသတဲ့ကွယ်။



Cun yah ung vakok a nu cu m'tui  
law hlü sei, a m'tui nak vai sing  
kok shui ne hngu ni ne,

အဲဒီအချိန်မှာပဲ ငှက်မကြီးဟာ ဥဥဖို့ဖြစ်လာတော့တာပေါ့။  
ဒီလိုနဲ့ သစ်ခေါင်းတစ်ခုကို ရှာဖွေပြင်ဆင်ကြပါတော့တယ်။  
ဥဝပ်နေချိန် ကာလတစ်လျှောက်လုံး သူမလုံခြုံဖို့အတွက်  
ငှက်ဖို့ကြီးက အခေါင်းပေါက်ကိုသေချာစွာပိတ်ထားခဲ့ပြီးတော့မှသာ  
အစာရှာထွက်လေ့ရှိတာပေါ့။



Vakok ak'hngu noh m'tui ne a bo  
yah ung a hlui naw singkok cu hei  
bit shüt ne tah ei shui khai yong  
ci, a baw yah ah chuih a cun ah ci  
lä ci.

ငှက်မကြီး ဥဝပ်နေသမျှကာလပတ်လုံး  
ငှက်ဖိုကြီးကပဲ အစာရှာကျွေးရတာပေါ့။






Akhin gawk law sei a kheh kawn  
ah phi ami nu la a hta gui cu a  
hlui naw, m'bei gui lä ci.

အချိန်တန်လို့ အကောင်လေးများပေါက်လာတဲ့အထိ  
ငှက်သားအမိအားလုံးကို ငှက်အဖိုကြီးကပဲ  
အစာကိုရှာကျွေးမြဲ ရှာကျွေးနေရတာပေါ့ကွယ်။



k'Cha goi lüŋ law khä ta, vakok  
a nu naw a hta gui cu yon ng'phäi  
m'thei gui ci.

နှစ်လခန့်လည်းရောက်ရော ငှက်မကြီးဟာ သူ့ရဲ့ကလေးတွေကို  
ပျံသန်းတဲ့နည်းတွေကို စသင်ပေးပါတော့သတဲ့။



Vakok hta gui cu a mi yon law htei  
kawn ah, a mi pa la nu ah mäih  
ah, a mi mät ah ei vai shui law  
thei ci gui, ng'khawt hta ne phi  
om ci gui.

ငှက်ကလေးတွေအားလုံး ကျွမ်းကျင်စွာပျံသန်းတတ်တော့မှ  
အတူပျံသန်းအစာရှာထွက်ကြသတဲ့။ ဒီလိုနဲ့ပဲငှက်မိသားစုဟာ  
အောက်ချင်းငှက်တို့ရဲ့သဘာဝအတိုင်း တာဝန်အသီးသီးကို  
ယူဆောင်ထမ်းရွက်ကြရင်း ပျော်ရွှင်တဲ့မိသားစုဘဝကို  
အတူတကွတည်ဆောက်ကြပါသတဲ့ကွယ်။




Acung tün ne beit ng'yak ci ah  
ak'hmaw a mi m'tam khah hlü ung  
a nu pa ah beit ng'ngai ciah vakok  
hta ah mäih ah cho ng'thu ung mi  
m'tu m'täng nak om lawk ci.

အေး . . . အဲဒီအချိန်ကစပြီးတော့ အခုထိ လိမ္မာတဲ့ကလေးတိုင်းကို  
အောက်ချင်းငှက်မိသားစုနဲ့ ခိုင်းနှိုင်းပြောဆိုလေ့ရှိတဲ့စကားဟာ  
ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါသတဲ့ကွယ်။







ချို့ (ချင်း) စာပေနှင့်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီမှ ရေးသားပြုစုသည်။

